

ဒေါက်တာဘင်း G1G2 ပဲတီစိမ်း၊ မတ်ပဲ (အပင်အထူးအားဆေး)

အာနိသင်

- ပဲပင်၏ ပင်စည်၊ အခက်အလက်၊ အရွက်များ ဝေဆာပြီး ကြီးထွားသန်မာစေပြီး အပင်အရပ်ညီညာစေခြင်း။
- စိမ်းရောင်ခြယ်ဖြစ်စေသော ကလိုရိုဖီးလ်ထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေသည့်အတွက် ပဲပင်၏ အရွက်များ စိမ်းစိုတောက်ပစေခြင်း။
- သန်မာသောအမြစ်ထွက်အားကောင်းစေခြင်းကြောင့် အစာအာဟာရဓာတ်စုပ်ယူမှုကို ကောင်းစေခြင်း။
- ပန်းပွင့်ချိန်စောပြီး ရင့်မှည့်မှုကို လျင်မြန်စေခြင်း။
- အမပန်းပွင့်များ များများပွင့်စေသည့်အတွက် အသီးတင်မှုနှင့် အစေ့အဆံ အားပေးခြင်း။
- သီးနှံပင်ကို ကျန်းမာစေ၍ မှီရောဂါကျရောက်မှုနည်းစေခြင်း။
- ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း။
- အရွက်၏ ကလိုရိုဖီးလ်ဓာတ် ပါဝင်မှုနှင့် ပဲတွင်ပါဝင်သော ပရိုတင်းဓာတ်ကို ပိုမိုမြင့်မားစေခြင်း။
- ပုံမှန်ပက်ဖျန်းပေးပါက အထွက်နှုန်းကို သိသာစွာ တိုးစေခြင်း။

သတိပြုရန်

- G1 နှင့် G2 ဆေးရည်အား သီးခြားစီခွဲ၍ အသုံးပြုရပါ။
- မြေအမျိုးအစားပေါ်မူတည်၍ သုံးစွဲရမည့်ဆေးနှုန်းထား ပြောင်းလဲမှုရှိနိုင်ပါသည်။
- ပဲပင်၏ အရွက်မျက်နှာပြင်အထက်အောက်ကို စိုရွှဲအောင် ပက်ဖျန်းပါ။ နံနက်ခင်းနှင့် ညနေခင်းတွင် ပက်ဖျန်းပါ။

သုံးစွဲရန်အညွှန်း

သီးနှံ	ဆေးနှုန်းထား	အသုံးပြုနည်းလမ်း/ အသုံးပြုချိန်
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်	ရေ (၁၆) လီတာလျှင် G1 (၅၀) စီစီ နှင့် G2 (၅၀) စီစီ	ပဲပင်များ မူမှန်ရွက် (၅) ရွက်ထွက်ချိန်မှစ၍ ပန်းမပွင့်မီအထိ (၇-၁၀) ရက်ခြား ပက်ဖျန်းပေးရန်

Name - Dr. Bean G1 G2 (Plant Special)

Ingredients - N 18% : Mo 1.8% : Mg 0.2% : S 0.3% + Ca 480 ppm, Mg 870 ppm, S 2980 ppm, Fe 160 ppm, Cu 20 ppm, Zn 74 ppm, B 30 ppm, Mo 80 ppm

Product Feature

- Promotes uniform plant growth while reinforcing the stem, branches and leaves of bean plants for improved structural support.
- Specially enhances chlorophyll production, resulting in vibrant lush leaves of legume.
- Improves root development and strength, optimizing nutrient absorption and overall plant vitality.
- Promotes early flowering and accelerates crop maturity.
- Enhances female flower production, leading to improved fruit set and seed development.
- Strengthens plant immunity, minimizing the risk of fungal infections.
- Enhances drought resistance, improving resilience under water stress.
- Enriches chlorophyll content in leaves and boosts protein levels in the beans.
- Significantly boosts yield with consistent application.

Precaution

- Use G1G2 mixed together. Do not apply them separately.
- The recommended application rate may vary depending on the soil type.
- Spray both the upper and lower surfaces of the bean plant leaves until they are thoroughly wet. Apply the spray in the early morning or late afternoon.

Uses and Recommendations

Crop	Dosage	Applicable Method/ Applicable Time
Backgram, Greengram, Soybean	G1 (50) cc and G2 (50) cc per (16) L of water	Apply it (7-10) days apart, starting from the time the bean plants reach (5) true leaves until the flowering stage